

~ ကြံတတ်သူနှင့်မိတ်ဆွေမဖွဲ့အပ်။ 不要和只顾自己的人交朋友。 / သူ ~ မဆံဘူး။ 他不自私。 II နဝါ <d-go gaun:> 自私的: ~ ဝိတ် 自私 / ~ ဝါဒ 个人主义 / ~ သမား 个人主义者, 自私自利的人

တကိုယ်တော် နါ <d-go daw> 个人, 单身的人: ~ ဝန်းချီပြပွဲ 个人画展 / ~ သမား 孤立主义者 / ~ ဝါဒ 孤立主义 / ~ ဝါဒသမား 孤立主义者

တကိုယ်ရေတကာယ နါ <d-go yei d-ga ya> 独自一人: ~ သမားများနေသောအဆောင် 单身宿舍

တကျူကျူ ကဝါ <d-gyu gyu> 呜呜(哭声、笛声): ~ ဝို ကြွေး၏။ 呜呜地哭。 / ပုလေ့သံ ~ နှင့်။ 笛声悠扬。

တကျော့တပြန် ကဝါ <d-gyaw' d-byan> 又一次: စေတနာ ကောင်းကို ~ ထုတ်ဖော်ဖွင့်ဟလိုက်ပြန်သည်။ 又一次表达了善良的心意。

တကျွတ်တည်း ကဝါ <d-gyan' di> 匀称: လက်ဆစ်ခြေဆစ်တို့သည် အဆစ်ဆစ် ~ ညီ ညွတ်စွာရှိ၏။ 手脚丰满连关节都着不出来。

တကျွဲညို ကါ <d-gyon' hnyi> 调整

တကျက်ကျက် ကဝါ <d-gyet gyet> 吵个不停: ရန် ~ ဖြစ်တယ်။ 没完没了地吵个不停。 / သူငယ်ချင်းနှင့် ~ ဖြစ်နေသည်။ 同朋友争执不下。

တကျည်ကျည် ကဝါ <d-gyi gyi> ① 嘤嘤地(哭); 吱吱地(响) 唧唧喳喳地: ~ ဝိုသည်။ 嘤嘤地哭。 / ~ မြည်သောနွား လှည်းကိုသူမောင်းသွားလေသည်။ 他赶着吱吱作响的牛车。 / ငှက်ကလေးများ ~ အော်မြည်နေသည်။ 鸟儿唧唧喳喳唱着。 ② 没完没了地(磨烦), 唠唠叨叨: သားငယ်ကဖောင်တိန်ဝယ် ပေးရန်မိခင်ကို ~ ပူဆာသည်။ 小儿子磨着妈妈给他买支钢笔。

တကျည်း နါ <d-gyi:/dh-gyi> 小腹部

တကျိတ်တည်းတကြံတည်း ကဝါ <d-gyeit hte: d-gyan de: / d-gyeit ti: d-gyan di:> 同谋

တကျိတ်တည်းတညက်တည်း ကဝါ <d-gyeit hte: d-nyan de: / d-gyeit ti: d-nyan di:> = တကျိတ်တည်းတကြံတည်း

တကျမ်းတည်း ကဝါ <d-gyan: di> 一致地, 平齐地: ဆန်ကို ခြင်ရာတွင် ~ ဖြစ်အောင်စတုတ်တိုက်သည်။ 量米时用斗刮刮平。

တကြော်ကြော် ကဝါ <d-gyaw gyaw> 大声地: ကျောင်းသား များသည်တေး ~ နှင့်ရေချိုးနေကြသည်။ 学生们边洗澡边唱歌。

တကြော နါ <d-gyaw:> 一带: တောင် ~ 沿山一带 / မြစ် ~ 沿河一带

တကြီးတည်း ကဝါ <d-gyo: de: / d-gyo: di:> 一直, 一口气 地: ညဦးမှမိုးလင်းအထိ ~ အိပ်သည်။ 从晚上一觉睡到大天亮。 / အိပ်ပေါ်မှ ~ ဆင်းပြေးသွားလေသည်။ 从屋子里一口

气跑了出去。

တကြောင့်ကြကြ ကဝါ <d-gyaun' kya' gya> 担心, 提心吊胆: ဖွားဖွားကကျန်တော့အတွက် ~ ဖြစ်နေသေးသည်။ 奶奶还在为我担心呢! / သူသည်မီးရထားမိမ့်မိမ့်မလားဟု ~ နှင့်လိုက်လာသည်။ 他一路上老是担心是不是能赶上火车。

တကြောင်းစာချွန် နါ <d-gyaun: sa gyun> (古) 圣旨, 诏书

တကြောင်းခွဲ နါ <d-gyaun: zwe:> (对某人、某事) 痴情的人, 极度迷恋某事某物的人

တကြောင်းဆွဲ နါ <d-gyaun: zwe:> ① 速写, 素描 ② 一笔画成的图形。

တကြုတ်ကြုတ် ကဝါ <d-gyout gyout> 咕噜咕噜地响: ဘာမှ မျှစားခဲ့ရသဖြင့်ဝမ်းထဲတွင် ~ မြည်လာလေပြီ။ 什么东西也没吃, 肚子里咕咕作起响来。

တကြိမ်တခါ နါ <d-gyein t-kha> 一次

တကွ ကဝါ <d-gwa> 一起

တကွန် ကဝါ <d-gwa' net> (古) 一起

တကွဲတပြား ကဝါ <d-gwe: d-bya:> 四分五裂, 支离破碎, 分散地: ~ ထွက်ပြေးကြသည်။ 四散奔逃。 / ~ မဖြစ်ပဲစည်းလုံးညီညွတ်ကြရမည်။ 要团结一致不要四分五裂。

တကျီကျီ ကဝါ <d-gywi gywi> 吱吱响: ဒီကြိမ်ကုလားထိုင်က ~ မြည်နေတယ်။ 这把藤椅吱吱作响。

တကျွတ်ကျွတ် ကဝါ <d-gyut gyut> 咯嘣咯嘣地(吃东西的声音): ပဲလှော်ကို ~ စားနေသည်။ 咯嘣咯嘣地吃着炒豆。

တကျွန်း နါ <d-gyun:> ① 外国 ② 无期徒刑者的流放地

တကျွန်းတနိုင်ငံ နါ <d-gyun: t-nain ngan> 异国, 异乡

တကျွန်းတပြည် နါ <d-gyun: d- byi> 异国, 异乡

တကျွန်းပို့ ကါ <d-gyun: po> 判无期徒刑, 流放

တကြွကြွ ကဝါ <d-gya' gya> 坐不住: ဖင် ~ ဖြစ်နေတာဘယ် သွားစရာရှိသေးလို့တုန်း။ 瞧你坐不住的样子, 你还要上哪儿?

တကြွကြွတရွရွ ကဝါ <d-gywa' gywa' t-ywa' ywa> 神气十足地, 得意洋洋地: ကုတ်အင်္ကျီအနက်ဝတ်လျက် ~ ဖြစ်နေသည်။ 穿着黑色西服, 样子十分神气。

တခဏ နါ <t-kh-na> 一会儿, 顷刻间, 一刹那: မီးရထားသည်ဤဘူတာကလေး၌ ~ သာရပ်သည်။ 火车在这个车站只停一会儿。

တခဏချင်း ကဝါ <t-kh-na' gyin:> 即刻, 顷刻, 一刹那间: လူသည်လေကိုမရှူရှိုက်ရလျှင် ~ ဖင်သေလိမ့်မည်။ 人不呼吸空气, 一会儿就会憋死的。

တခဏပန်း ကဝါ <t-kh-na' ban:> 一会儿, 刹那, 昙花一现地: လှုပ်ပြီး ~ ကောင်းတဲ့ပစ္စည်းကိုမယူနဲ့။ 别选择华而不实的东西。

တခါ I နါ <t-kha> 一次, 某时: ~ ကပြောဘူးတယ်။ 有一次曾说过。 II ကဝါ <t-kha> 再一次: အကြောင်းဆိုတဲ့ပြည်